

CITY OF BATTLE CREEK

American Rescue Plan Act funding information – 2021

More information: 269-966-3311

battlecreekmi.gov/arpa | publicinput@battlecreekmi.gov



မြို့နယ်ဟောပြောပွဲ ပါဝင်မည့် ပုဂ္ဂိုလ်များ

မြို့နယ်မန်နေဂျာ Rebecca Fleury

လက်ထောက်မြို့နယ်မန်နေဂျာ Ted Dearing

အခွန်ဘဏ္ဍာရေးဝန်ဆောင်မှုဒါရိုက်တာ Linda Morrison

ရပ်ရွာလူထု ညှိနှိုင်းအစည်းအဝေးတာဝန်ခံများ

Dr. Nakia Baylis

Dr. Elishae Johnson

ဖယ်ဒရယ်အစိုးရ၏ ၂၀၂၁ ခုနှစ် အမေရိကန် ကယ်ဆယ်ရေး စီမံချက်အက်ဥပဒေသည် အတိုင်းအတာတစ်ခုအနေဖြင့် ပြည်နယ်၊ ရပ်ရွာ အဆင့်၊ ပိုင်နက်နယ်ပယ် နှင့် မျိုးနွယ်စု အုပ်ချုပ်ရေးတို့အတွက် အရေးပေါ် ရန်ပုံငွေ ထောက်ပံ့မည့်အကြောင်းကို ထုတ်ပြန် ကြေညာလိုက်ပါသည်။ ဤရန်ပုံငွေ၏ ရည်ရွယ်ချက်ပန်းတိုင်သည် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက် ဆောက်ရွက်မှုနှင့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု တို့အပေါ် ထောက်ပံ့မှုဖြစ်စေရန် ဖြစ်ပါသည်။ ဘက်တဲလ်ခရိမြို့နယ်အနေဖြင့် အခွန်ဘဏ္ဍာ ဒေါ်လာစုစုပေါင်း \$၃၀.၅ သန်းကျော် - \$၃၀,၅၄၅,၃၃၉ လက်ခံရရှိမည်ဖြစ်ပါသည်။ အဆိုပါ ဘဏ္ဍာ၏ တစ်ဝက်ကျော်ကို (၂၀၂၁ တွင်) လက်ခံရရှိပြီးဖြစ်ပါသည်။ ကျန်ရှိသော ဘဏ္ဍာငွေ တစ်ဝက်ကျော်ကို ၂၀၂၂ တွင် ရရှိရန် လျာထားပါသည်။

U.S. ယူ.အက်စ်. ဘဏ္ဍာရေးဌာနမှ ၎င်းငွေကို -

- ကိုဗစ်-၁၉ ရောဂါအရေးပေါ် တိုက် ဖျက်ဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းမှု များဖြစ်သည့် ဗိုင်းရပ်စ် ပြန်ပွားမှု ဆက်လက်လျော့ကျစေရေး နှင့် ကပ် ရောဂါထိန်းသိမ်းမှု တို့ကို ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအပေါ် ကူညီ ထောက်ပံ့နိုင်ရန်
- ထိခိုက်နစ်နာမှုဖြစ်ပေါ်သည့် ပြည်သူ့ ဘဏ္ဍာရေး အခန်းကဏ္ဍများ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်နေသော အများပြည်သူဝန်ဆောင်မှုများ ခိုင်မာ လာစေရန် ထောက်ပံ့ခြင်းနှင့် အလုပ်အကိုင်များ တည်မြဲစေရန် ကူညီပေးခြင်း
- အိမ်ထောင်စုများနှင့် လုပ်ငန်းရပ်များ အတွက် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှု များ လက်ငင်း ကူညီပေးခြင်း
- အချို့လူဦးရေအမျိုးအစားများအပေါ် တရားမျှတမှုမရှိသည့် ကပ်ရောဂါဆိုင် ရာ သက်ရောက်မှုများကြောင့် ဖြစ်ပေါ် လာရသည့် ယေဘုယျ လူထုကျန်းမာ ရေးနှင့် စီးပွားရေး အခက်အခဲများအား ရင်ဆိုင် ကိုင်တွယ်မှုပြုနိုင်ရန်

ဘက်တဲလ်ခရိမြို့နယ်အသင်းအနေဖြင့် ဤ အစီအစဉ်အား သေချာစွာစနစ်တကျလုပ်ကိုင် သွားရန် ဆောင်ရွက်လိုပါသည်။ ရပ်ရွာပတ်ဝန်း ကျင်အပေါ် ကူညီသက်ရောက်မှုရှိမည့် စီမံချက် များ၊ ရပ်ရွာလူထုအတွက် ကူညီမှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများအပြီးတွင် အပြုသဘောဆောင်သည့် ကောင်းမွန်သော သက်ရောက်မှု ပြုလုပ်နိုင်ရေးအတွက် အဆိုပါ ဘဏ္ဍာ ငွေအား ထိထိရောက်ရောက် သတ်မှတ် ခွဲတမ်းချ ပြုလုပ်သွားပါမည်။

သတင်းအချက်အလက်များ ပိုမိုသိရှိလိုသည် သို့မဟုတ် မေးမြန်းလိုသည် သို့မဟုတ် ရန်ပုံငွေ လျှောက်ထားလိုပါက

- ကျွန်ုပ်တို့၏ ၃၁၁ သတင်းအချက် အလက်စင်တာဖုန်း ၂၆၉-၉၆၆-၃၃၁၁ သို့ခေါ်ဆိုနိုင်ပါသည်
- battlecreekmi.gov/arpa သို့ဝင်ရောက်ကြည့်ရှုခြင်း
- publicinput@battlecreekmi.gov သို့ အီးမေးလ်ပို့ခြင်း ပြုလုပ်နိုင်ပါသည်

ရန်ပုံငွေလျှောက်ထားရန်ဖောင်အား စာရွက်ဖြင့် ဖြည့်စွက်လိုသော်လည်း ညတွင်းချင်း မပြီးစီး ပါက မြို့တော်ခန်းမ ကားပါကင်စာတိုက်ပုံးတွင် လာရောက်စာထည့်ခြင်း၊ မိမိ၏ အိမ် ရေ လျှပ်စစ် ကုန်ကျစရိတ်တို့နှင့်အတူ ပူးတွဲ၍ စာတိုက်မှပို့ခြင်း၊ သို့မဟုတ် သီးခြား စာတိုက်မှ ပို့ခြင်းတို့ ပြုလုပ်လိုလျှင်

City of Battle Creek
10 N. Division St., Suite 206
Battle Creek, MI 49014

မိမိတို့၏ ရပ်ရွာလူထုအတွက် ပါဝင်ပူးပေါင်း ခြင်းအတွက် ကျေးဇူးတင်ပါသည်!

ဟုတ်ပါသည်

အစိုးရမှ ARPA ဒေါ်လာငွေများကို ရပ်ရွာလူထု လိုအပ်ချက်များအလိုက် ဆောင်ရွက်ရာတွင် မည်သို့ သုံးစွဲဆောင်ရွက်ဆုံးဖြတ်ရာ၌ အချို့အရာများအပေါ် ပြောင်းလွယ် ပြင်လွယ်ရှိ နိုင်ပါသည်။ ထိုအရာများမှာ အောက်တွင် ဖော်ပြထားသည့် ကဏ္ဍများ ဖြစ်ရပါမည်

၁။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အနုတ်သဘောဆောင်သည့် သက်ရောက်မှု များကို တင်ပြဆွေးနွေးခြင်း

၂။ ရပ်ရွာအုပ်ချုပ်ရေးမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆုံးရှုံးခဲ့သော ဘဏ္ဍာရေး များ ပြန်လည်အစားထိုးခြင်း

၃။ အခြေခံလိုအပ်ချက် အလုပ်သမားများ (အရေးပေါ် ကျန်းမာရေးဝန်ထမ်းများ၊ ကုန်စုံ ဆိုင်ဝန်ထမ်းများ စသည်) အတွက် လုပ်အားခ ထပ်ဆောင်း တိုးပေးနိုင်ခြင်း

၄။ ရေ၊ မိလ္လာနှင့် ကြိုးမဲ့အင်တာနက် ချိတ်ဆက်စနစ်တို့တွင် ရင်းနှီးမြှုပ်နှံခြင်း

မဟုတ်ပါ

U.S. ဘဏ္ဍာရေးဌာနသည် အုပ်ချုပ်ရေး များ ဘဏ္ဍာငွေ အသုံးပြုခွင့်မရှိသည် မှာ အောက်ပါ အတိုင်းဖြစ်သည်ကို ရှင်းလင်းစွာ ပြဋ္ဌာန်းထားသည်

၁။ အခွန်လျော့ခြင်း သို့မဟုတ် အခွန် ပမာဏမြင့်မားမှုကို နှောင့်နှေးစေခြင်း

၂။ အငြိမ်းစားလစာအရငွေအပ်နှံထားခြင်း

အုပ်ချုပ်ရေးများမှ APRA ရန်ပုံငွေများကို အသုံးပြုခွင့် မရှိ သည့် အခြားနည်းလမ်းများမှာ

· အကြွေး ရန်ပုံငွေအဖြစ်ထောက်ပံ့မှု

· ဥပဒေဆိုင်ရာ ပြေငြိမ်းခြင်းများ သို့မဟုတ် တရားစီရင်ချက်များ

· အနာဂါတ်ရန်ပုံငွေသိမ်းဆည်းခြင်း

· ယေဘုယျ ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ်များ၊ ရေအသုံးစရိတ် အပြင်၊ မိလ္လာ၊ ကြိုးမဲ့ အင်တာနက်၊ သို့မဟုတ် ဘဏ္ဍာရေး ဆုံးရှုံးမှု ပြဋ္ဌာန်းချက်အောက်တွင် အကျုံးဝင် မည့် အရာတစ်မျိုး

· ဗဟိုအစိုးရ ဖယ်ဒရယ် အစီအစဉ်များ နှင့် အပြိုင်သဘော သက်ရောက်စေ မည့် အစိုးရ-မဟုတ်သော အစီအစဉ် များအနေဖြင့် ဖော်ဆောင်ခြင်း

မိမိနေထိုင်ရာ ဒေသ၌ ARPA ဒေါ်လာငွေများအား မည်သို့အသုံးပြုနေပါ သလဲ? မည်သည့်နေရာတွင် မြင်ရနိုင်ပါသလဲ?

အကြံပြု စီမံကိန်းတစ်ခုတိုင်းတွင် ပရောဂျက် အထောက်အထားအချက်အလက် စာရင်းအပြည့်အစုံကို ကြည့်ရှုနိုင်ပါသည်။

- **မြို့နယ် ကော်မရှင်အဖွဲ့ ခွင့်ပြုချက် အောက်တိုဘာလ ၁၉ ရက်တွင် ရရှိပြီး** - သက်သာ ချောင်ချိရေး အိမ်ယာစီမံကိန်းအတွက် Dolliver အဆောက်အဦးကို ဝယ်ယူခြင်း (135 N. Washington Ave.) - \$၈၁၅,၀၀၀ မြို့နယ်သည် ၎င်းပိုင်ဆိုင်မှုကို ဗဟိုအစိုးရထံမှ ဝယ်ယူခြင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းမျဉ်းတင်းကျပ်မှုများကို ဖယ်ရှားစေနိုင်ရန်ဖြစ်ပါသည်။ ထို့အပြင် ရပ်ရွာလူထု၏ လိုအပ်ချက်ဖြစ်သော သက်သာချောင်ချိရေး အိမ်ယာစီမံကိန်း အကောင်အထည်ပေါ်လာစေရန် အကြံပြုလိုချင်ဖြစ်ပါသည်။
- **မြို့နယ် ကော်မရှင်အဖွဲ့ ခွင့်ပြုချက် အောက်တိုဘာလ ၁၉ ရက်တွင် ရရှိပြီး** - ပိုမို၍ ကြာရှည်ခံမည့် အိမ်ယာစီမံမှုများအား စောင့်ဆိုင်းနေရချိန်တွင် ပေါင်းစည်းနေထိုင်ကြရသော လူထုအတွက် ဟိုတယ်/မိုတယ်သုံး ဘုံမီးဖိုဆောင် ချေးငွေချမှတ်ပေးခြင်း - \$ ၇၇၅,၀၀၀ ကပ်ရောဂါအခြေအနေကြောင့် အိမ်ယာမှ ဖယ်ရှားခံရသည့် အမှုကိစ္စများ ပိုမိုကြုံလာ နိုင်မည်ကို ခန့်မှန်းထားပါသည်။ ထို့ကြောင့် အခြားရွေးချယ်ရန် နည်းလမ်း မရှိတော့သည့် မိသားစုများသည် ဟိုတယ်များ/ မိုတယ်များတွင် နေထိုင်ကြရပါသည်။ အဆိုပါ မိသားစုများအား ဖော်ပြပါနည်းလမ်းဖြင့် ကူညီပေးလိုပြီး သက်သာချောင်ချိရေး အိမ်ယာရွေးချယ်မှုများရရှိနိုင်ရန်လည်း ဆောင်ရွက်ပေးလိုပါသည်။
- **မြို့နယ် ကော်မရှင်အဖွဲ့ခွင့်ပြုချက် အောက်တိုဘာလ ၁၉ ရက်တွင် ရရှိပြီး** - McCamly ဟိုတယ်နှင့် ပလာဇာ စီမံကိန်း - \$ ၂.၅ သန်း မက်ခီကမ်လီဟိုတယ်သည် ခက်ခဲသည့်သမိုင်းကြောင်းရှိခဲ့ပြီး အသုံးပြုခြင်း မရှိပါ။ အဆောက်အဦးသည် ပြင်ဆင်မှုအများအပြား လိုအပ်လျက်ရှိပြီး ရပ်ရွာလူထု အဖွဲ့အစည်း များစွာမှ အတူတကွလက်တွဲကာ ကြီးမားသော ခရီးသွားလုပ်ငန်း အထင်ကရတစ်ခုအနေဖြင့် အသုံးပြုနိုင်ရေး ပူးပေါင်းလုပ်ဆောင်သွားရန်ရှိပါသည်။ ယခုကဲ့သို့ စီမံခြင်းအားဖြင့် အလုံးစုံ စီးပွားရေးပိုမိုကောင်းမွန်လာရေး၊ Kelllogg ကဲလော့ဂ် အားကစားရုံတွင် ပွဲများ လှုပ်ရှားမှုများ ကျင်းပနိုင်ရန် လူထုအား ဆွဲဆောင်အခြေချစေခြင်း နှင့် ဟိုတယ်အသစ်ဖွင့်လှစ်ခြင်းဖြင့် စားသုံးသူဝန်ဆောင်မှုပညာရပ်အတွက် လေ့လာနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
- အကြံပြုထောက်ခံချက် - စားသုံးသူ အသုံးပြုကုန်ကျစရိတ် ဘေလ်အကောင့်များ ပေးချေခြင်း - \$ ၁.၆ သန်း ဇွန်လ ၃၀၊ ၂၀၂၁ မှစ၍ စားသုံးသူများအားလုံးသည် အကြွေးတင်မှု \$၁.၉ သန်းခန့်ရှိနေပြီး ဤစီမံချက်မှတစ်ဆင့် ရပ်ရွာအိမ်နီးချင်းများ၏ သတ်မှတ်ရက်ထက်-ကျော်လွန်နေပြီဖြစ်သော ဘေလ် ပေးဆပ်ရန် လိုအပ်သည်တို့ကို ကူညီနိုင်မည်ဖြစ်ပါသည်။
- အကြံပြုထောက်ခံချက် - ပန်းခြံတွင် အများပြည်သူသုံး Wi-Fi ဝိုင်ဖိုင်အင်တာနက်/ ပိုမိုကောင်းမွန်သည့် အင်တာနက် အသုံးပြုမှု - \$၄၀,၀၀၀/ \$ ၁ သန်း ကပ်ရောဂါကြောင့် အင်တာနက်မှတစ်ဆင့် ကျောင်းတက်ရခြင်းနှင့် အလုပ်လုပ်ရခြင်းတို့ လိုအပ်မှုရှိလာပါသည်။ ထို့ကြောင့် ရပ်ရွာလူထုအတွက် အင်တာနက်ချိတ်ဆက်မှု ကောင်းမွန်ခြင်းလိုအပ်ကြောင်း နားလည်သိရှိပါသည်။ အများပြည်သူသုံး Wi-Fi အသုံးပြုနိုင်ရေး ပိုမိုတိုးချဲ့နိုင်ရန် စီစဉ်နေပါသည်။ ထို့အပြင် ရပ်ရွာလူထုတစ်ရပ်လုံး ကြိုးမဲ့အင်တာနက် အသုံးပြုနိုင်မှု အများအားဖြင့် ကျယ်ပြန့်လာနိုင်ရန် စီမံကိန်းချမှတ် ကူညီနေပါသည်။